

**တၢ်ဂ့ၢ်တၢ်ကျိၤအသီဘၣ်ဃးဒီး စ့ၣ်ဖိလ်ပဒိၣ်ကို တၢ်ဂၤလိာ်ကွဲတဖၣ် ဒီးတၢ်ဟူးတၢ်ဂၤတဖၣ် - လါနိၣ်ဝုဘၣ် ၁၉၁၆, ၂၀၂၀နီၣ်**

ကိၢ်ဖဲၣ်ခိၣ်ဟ့ၣ်လီၤတၢ်ကလုာ်ဝံၤအလိာ်ခံ, စ့ၣ်ဖိလ်ပဒိၣ်ကို(SPPS) ကဆိကတီၢ်ပာ်ပတုၣ်တၢ်ဂၤလိာ်ကွဲခဲလၢာ် ဒီး တၢ်ဟူးတၢ်ဂၤတဖၣ်စးထီၣ် မ့ၢ်ဘူၣ်န့ၤ, လါနိၣ်ဝုဘၣ် ၂၁ သီအံၤန့ၣ်လီၤ. တၢ်အဝဲအံၤပာ်ပတုၣ် ဖျါပျီၢ်, အမဲရံကၤဖျါထူ, တကးဒံးဘၣ်ပာ်ပတုၣ်စ့ၢ်ကိးဒီး တၢ်ဂီၢ်ခါကတီၢ်တၢ်လိာ်ကွဲလၢအစးထီၣ်တၢ်လံအသးတဖၣ် မ့တမ့ၢ် တၢ်ဂၤလိာ်ကွဲတဖၣ်လၢတၢ်သုးကျဲပာ်မ့ၢ်န့ၤ မ့ၢ်သီလၢကစးထီၣ်အသးဖဲ နွံလၢကဟဲတဖၣ်အတီၢ်ပူၤ, ဒ်အမ့ၢ်ဝဲ-

- Adapted Floor Hockey (CI and PI)
- Alpine Skiing (Boys and Girls)
- Nordic Skiing (Boys and Girls)
- Basketball (Boys and Girls)
- Cheerleading
- Dance
- Hockey (Boys and Girls)
- Boys Swimming & Diving
- Girls Gymnastics
- Wrestling

ပသ့ၣ်ညါလၢ တၢ်ဂၤလိာ်ကွဲဒီးတၢ်ဟူးတၢ်ဂၤတဖၣ်မ့ၢ်တၢ်လၢအကါဒိၣ်လၢပပူၤကိုဖိ ပုၤဂ့ၢ်ဝီ, သးတၢ်တူၢ်ဘၣ်ဒီးနီၢ်ခိဆူၣ်ချ့ အဂီၢ်, ဒီးဆၢမ့ၢ်လၢတၢ်အိၣ်သးတဖၣ်လီၤဆီလိာ်သးန့ၣ်လီၤ. ပမ့ၢ်လၢတၢ်ဟူးတၢ်ဂၤတဖၣ်ကစးထီၣ်အသးလၢအဆိအချ့ဖဲ ကမ့ၢ်ဆူၣ်ချ့ တၢ်အိၣ်သး ဟ့ၣ်ပုၤတၢ်ပျဲလၢပကမၤအိၣ်လၢအအိၣ်ဒီးတၢ်ပူၤဖျဲးလၢတၢ်ဘၣ်ယိၣ်န့ၣ်လီၤ. ဝံသးစူၤ ဆဲးလီၤမံၤလၢတၢ်ဂီၢ်ခါတၢ်ဂၤလိာ်ကွဲတဖၣ်အဂီၢ်ဖဲ နက့ၢ်တၢ်ဂၤလိာ်ကွဲပုၤယဲၤအဖိခိၣ်န့ၣ်တက့ၢ်.

ထီၣ်ဘိန့ၣ်, ပစံးဘျုးဘၣ်နၤလၢနဆိၣ်ထွဲနဖိတၢ်ကူၣ်ဘၣ်ကူၣ်သ့ဒီးစ့ၣ်ဖိလ်ပဒိၣ်ကိုန့ၣ်လီၤ.